


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ  
စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန  
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်



လူထုဗဟိုပြုစီမံကိန်း

National Community Driven Development Project

(NCDDP)



ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်


Village Development Plan (VDP)

ကွမ်ကသောင်ကျေးရွာအုပ်စု၊ ဝင်းကကျေးရွာ(၂၀၁၆ခုနှစ်)ကြာအင်းဆိပ်ကြီးမြို့နယ်။

မာတိကာ

- ၁။ မြို့နယ်မြေပုံ
- ၂။ ဒုလ္လဘတိုင်ပါဝင်သောကျေးရွာများစာရင်း
- ၃။ ကျေးရွာအခြေခံအချက်အလက်များ
- ၄။ လူထုပုဂ္ဂိုလ်စု ဖြစ်သောလူမှုဆန်းစစ်ခြင်းနှင့်အကဲဖြတ်လုပ်ငန်းစဉ် (PSA/PRA) အကျဉ်းချုပ်
- ၅။ ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်အတွက်အသုံးပြုသော PRA tools များနှင့်တစ်ခုချင်းစီအတွက်သုံးသပ်ချက်များ
- ၆။ ကော်မတီဝင်ရွေးချယ်ခြင်းနှင့်ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်ဆောင်ရွက်မှုမှတ်တမ်း ဝါတ်ပုံများ
- ၇။ ကော်မတီဝင်များစာရင်း
- ၈။ ကျေးရွာအချက်အလက် (ပုံစံ-၁)
- ၉။ စီမံကိန်းစက်ဝန်းအချိန်ဇယား (ပုံစံ-၂)
- ၁၀။ ကျေးရွာဖွံ့ဖြိုးရေးဦးစားပေးအစီအစဉ် (ပုံစံ-၃)
- ၁၁။ ကျေးရွာဒုလ္လဘစီမံကိန်းလုပ်ငန်းခွဲရွေးချယ်ခြင်း (ပုံစံ-၄)
- ၁၂။ အစဉ်းအစားတတ်ရောက်သူများစာရင်း (ပုံစံ-၁၂)
- ၁၃။ အစဉ်းအစားမှတ်တမ်းများ
- ၁၄။ ကဏ္ဍအလိုက်ဦးစားပေးဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ
- ၁၅။ ကျေးရွာဖွံ့ဖြိုးရေးစီမံချက်အရည်အသွေးစိန်စစ်ချက်ဇယား (checklist For VDP)

# ကြာအင်းဆိပ်ကြီးမြို့နယ်မြေပုံ



\* ကွမ်ကသောင့် ခုပိန်တွင် ပါဝင်သော ကျေးရွာများ စာရင်း \*

- (၁) ကွမ်ကသောင့် ကျေးရွာ
- (၂) ဒရယ်ကွင်း ကျေးရွာ
- (၃) ဟားတလယ် ကျေးရွာ
- (၄) ဝင်းက ကျေးရွာ
- (၅) ကော့လုံ ကျေးရွာ
- (၆) ကျောက်ကုန်း ကျေးရွာ

ဝင်းက ကျေးရွာ အဖွဲ့အစည်း

ဝင်းကရွာလူ့ အဖွဲ့အစည်းတွင် ပုံမှန် ဝင်းရွာသည် ချောင်းကလေး တစ်ချောင်း ရှိ၍ နှစ်သား မှာ တည်ရှိပါသည်။ အဲဒီချောင်းကလေးက ငါးဖမ်းတာ လူ့ ဘီရယ် ဟိုတယ် အဲဒီချောင်းမှာ မွန်တွေက ငါးလာရှာကြတာ မွန်တွေ ပြောကြတာ ဒီချောင်းမှာ ငါးဖမ်းလို့ မွန်တွေက ဝင်းကလူ့ မွန်လူ့ ခေါ်ကြပါတယ်။ အဲဒီကနေစပြီး ဝင်းက ဆိုတာ ဖြစ်လာသည် အခုတော့ အဲဒီ ဝင်းကြီးကို အိုင်မကြီးလို့ ခေါ်ပါတယ် နှစ်ပေါင်း (၁၂၀) ရှိပါပြီ ဒီ သမိုင်းကြောင်းလေးကို ဝင်းက ရွာမှာ ခရီးခဲ့တဲ့ သူက ဦးဖေဖြစ်ပါ သည် နောက်ထပ် ဒေါ်ဒုန်းခင် ဆိုသူ အမျိုးသမီးကြီး တစ်ယောက်လည်း ခရီးခဲ့ပါတယ်။ နှစ်ယောက်လုံးက ရှင်တိုင်းရှင်သား လူမျိုး နှစ်ယောက် ဖြစ်ပါတယ်။ ဝင်းက ရွာလေးကို အရမ်း ဖျောင့်ကြဲဖွန်း ဟိုတယ်။ ဒီသမိုင်း ကြောင်းလေးကို ဖြောင့်ခဲသူက အဖိုး ဦးပေထိုး ဖြောင့်ခဲပါတယ်။ ပညာရေးကလည်း နောက်ရွေး၊ စီးပွားရေးကလည်း နောက်ရွေး၊ ကျန်းမာ ရေးကလည်း အဖွဲ့မရှိ ဒီလိုချိန် အစစ်အကုန် အနောက်မှာ ပဲခရီးခဲ ရှိပါတယ်။ ဝင်းက ကျေးရွာ သူ့ ကျေးရွာ သားများက ကရင် ဖြစ်ရန် မှာ ရေတယ် ဆိုတော့ (KNU) လက်အောက်မှာ ရေရပါတယ်။

အရမ်းကိုခေါင်းပွန်းတဲ့ဝင်းက ကျေးဇူးပြု၍ ဖြည့်ပေးတော့ ဝင်းက ဆိုတဲ့  
အမည်ရှိတဲ့ မြေပွတ် မြေရိုင်းတောကြီးကို ချက်ချင်းလင်းပြီး ရွာကို ဖြောင့်  
ရွှေ့ဖို့ကို ရည်ရွယ်မှုဖြင့် တွေ့ရဲ့ (KNU) အဖွဲ့တွေနဲ့ ကျေးဇူးပြုပေး  
တွေ့ရဲ့ ပူးပေါင်းတိုင်ပင်ပြီး အဲဒီ မြေပွတ်၊ မြေရိုင်းအင်တောကြီး  
ကို (၁၃၅၀) ခုနှစ်မှာ တောကြီးကို စတင်ချက်ထွင်ခဲ့ပါတယ်။  
(၁၃၅၁) ခုနှစ်မှာ ရွာကို စတင် ဖြောင့်ရွှေ့ခဲ့ပါတယ်။ အခုဆို  
၅၄ ရွာဖြောင့်ရွှေ့တဲ့ ခုနှစ်မှာ (၈၁) ခုနှစ်ရှိပါပြီဖြစ်ပြီး ရွှေ့ခဲ့တဲ့ ဝင်း  
က ရွာသစ်ကိုလည်း အစိုးရအဖွဲ့အစည်းအဖွဲ့အစည်းပေးပါတယ်။  
အခုတော့လမ်းပန်းဆက်သွယ်ရေးကောင်းတဲ့ ဖျော့မှာ ရွာတည်ခဲ့ရ  
လို့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အစအရာရာ အဖွဲ့  
အဖွဲ့တွေ တိုးပွားခဲ့လို့ ဝင်းက ကျေးဇူးအတွက် အထောက်အကူ  
ဖြစ်စေပြီး တိုးတက်ကောင်းမွန်လာတာကို တွေ့ရှိခဲ့ပါသည်။  
ဒီနေ့တော်အစိုးရကိုလည်း ကျေးဇူးတင်ပါတယ်။ (KNU) အဖွဲ့  
ကိုလည်း ကျေးဇူးတင်ပါတယ်။

မူဝါဒများပေါ်တွင် ပါဝင်သော ယူဆချက်များနှင့် ဆက်စပ်၍ နှစ်စဉ် အကဲဖြတ်ခြင်းလုပ်ငန်း

(PSA/PRA) အကျဉ်းချုပ်


ဝင်းကဏ္ဍ: ၅၅  
၁၆.၂.၂၀၁၆

ခဉ်	အကြောင်းအရာ	ဂျက် နီ	ဦးတည်အုပ်စု	တက်ရောက်သူ			အဓိကအားဖြင့်: သက် များ
				ကျား	မ	ပေါင်း	
၁	ကျေးရွာလူမှုရေး ပြန့်ပွားရေး မြေပုံ (Social map/Resource map)	၅၀၀၇.၇.၅၀	မြေပုံရေးဆွဲရေး အဖွဲ့အစည်း နှင့် မြေပုံရေးဆွဲ အဖွဲ့	၂၄	၃၁	၅၅	အိမ်ထောင်ရေး၊ အခြေခံအဆောက်အအုံများ၊ လမ်းပန်းဆက်သွယ်ရေး၊ လယ်ယာ မြေများ၊ မြေပုံရေးဆွဲရေး၊ မြေပုံရေး ဆွဲရေးများ
၂	ရင်းနှီးမြှုပ်နှံမှု အဆင့်သတ်မှတ် ခြင်း (Wealth Ranking)	၅၀၀၇.၇.၅၀	မြေပုံရေးဆွဲရေး အဖွဲ့အစည်း နှင့် မြေပုံရေးဆွဲ အဖွဲ့	၂၄	၃၁	၅၅	ကျေးရွာလူမှုရေး၊ မြေပုံရေးဆွဲရေး နှင့် မြေပုံရေးဆွဲရေး၊ အခြေခံအဆောက်အအုံ နှင့် မြေပုံရေးဆွဲရေး၊ အခြေခံအဆောက်အအုံ နှင့် မြေပုံရေးဆွဲရေး
၃	ရာသီဥတုပြဿနာ နှင့် (Seasonal calendar)	၅၀၀၇.၇.၅၀	မြေပုံရေးဆွဲရေး အဖွဲ့အစည်း နှင့် မြေပုံရေးဆွဲ အဖွဲ့	၂၄	၃၁	၅၅	ပွဲတော်ရက်များ၊ ခိုက်ပျိုးချိန်၊ ရာသီဥတုပြဿနာ၊ သဘာဝဘေးအန္တရာယ် ကင်းရှင်းရေး၊ အခြေခံအဆောက်အအုံ နှင့် မြေပုံရေးဆွဲရေး
၄	ပင့်ကူအိမ်ထောင် ရက် (spider wed)	၅၀၀၇.၇.၅၀	မြေပုံရေးဆွဲရေး အဖွဲ့အစည်း နှင့် မြေပုံရေးဆွဲ အဖွဲ့	၂၄	၃၁	၅၅	အမျိုးသားနှင့် အမျိုးသမီးများ၏ ကျန်းမာရေးနှင့် အခြေခံအဆောက်အအုံ နှင့် မြေပုံရေးဆွဲရေး
၅	ကျေး/မကဏ္ဍ ဆိုင်ရာ	၅၀၀၇.၇.၅၀	မြေပုံရေးဆွဲရေး အဖွဲ့အစည်း နှင့် မြေပုံရေးဆွဲ အဖွဲ့	၂၄	၃၁	၅၅	အမျိုးသား၊ အမျိုးသမီးတို့၏ အခြေခံ အဆောက်အအုံနှင့် အခြေခံအဆောက်အအုံ နှင့် မြေပုံရေးဆွဲရေး

(PSA/PRA) အစဉ်းစာ

ထိန်းသိမ်းရေး  
၁၆.၂.၂၀၁၆

ခန့်	အကြောင်းအရာ	အမျိုးအမည်	အခြေအနေအထား	အကဲဖြတ်မှု			အဓိကအားနည်းချက်များ
				အမှတ်	မ	ပေါင်း	
၆.	အဖွဲ့အစည်း ချိတ်ဆက်မှု (Venn Diagram)	၂၀၁၆.၂.၁၆	ပြောဆိုသူများ အသံအလင်များ မပြောဆိုသူများ	၂၄	၃၀	၅၅	အဖွဲ့အစည်း ချိတ်ဆက်မှု မပြည့်စုံ စာတမ်း မပြည့်စုံ အချိန်မီ မပြည့်စုံ
၇.	ပြဿနာပင် (Problem Tree)	၂၀၁၆.၂.၁၆	အချိုးအစား + အချိုးအစား	၂၄	၃၀	၅၅	အချိုးအစား မတူညီ အချိုးအစား မတူညီ အချိုးအစား မတူညီ
၈.	အဖွဲ့အစည်း (၅) နှင့် အဖွဲ့အစည်း (Matrix Ranking)	၂၀၁၆.၂.၁၆	ပြောဆိုသူများ အသံအလင်များ မပြောဆိုသူများ	၂၄	၃၀	၅၅	အဖွဲ့အစည်း (၅) မှတ်တမ်း မပြည့်စုံ အဖွဲ့အစည်း (၅) မှတ်တမ်း မပြည့်စုံ အဖွဲ့အစည်း (၅) မှတ်တမ်း မပြည့်စုံ



မြို့ပုံကဏ္ဍ



အိမ်



ကျောင်း




ကီု - K-N-U ကိတ်



ကျောင်း - ချောင်း



အိမ်




ကျောင်း


သံဃာရုံ -> တောင်တော်လှူစင်



ရွာလမ်း: ၆ မြို့



ကျောင်းလမ်း -> မြို့



ကျောင်းလမ်း (၆) မြို့



၂၀၀၅ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့

အထွေထွေ အချက်အလက်

အကျဉ်းချုပ်

- ဤစာချုပ်သည် အောက်ဖော်ပြပါ အချက်အလက်များအရ ရေးသားချုပ်ဆိုထားပါသည်။

၁။ ဤစာချုပ်ကို ရေးသားချုပ်ဆိုရန် အောက်ဖော်ပြပါ အချက်အလက်များကို အခြေခံထားပါသည်။

အကျဉ်းချုပ်

၂။ ဤစာချုပ်ကို ရေးသားချုပ်ဆိုရန် အောက်ဖော်ပြပါ အချက်အလက်များကို အခြေခံထားပါသည်။

၃။ ဤစာချုပ်ကို ရေးသားချုပ်ဆိုရန် အောက်ဖော်ပြပါ အချက်အလက်များကို အခြေခံထားပါသည်။

အကျဉ်းချုပ်

၄။ ဤစာချုပ်ကို ရေးသားချုပ်ဆိုရန် အောက်ဖော်ပြပါ အချက်အလက်များကို အခြေခံထားပါသည်။

၅။ ဤစာချုပ်ကို ရေးသားချုပ်ဆိုရန် အောက်ဖော်ပြပါ အချက်အလက်များကို အခြေခံထားပါသည်။

၆။ ဤစာချုပ်ကို ရေးသားချုပ်ဆိုရန် အောက်ဖော်ပြပါ အချက်အလက်များကို အခြေခံထားပါသည်။

အကျဉ်းချုပ်

၇။ ဤစာချုပ်ကို ရေးသားချုပ်ဆိုရန် အောက်ဖော်ပြပါ အချက်အလက်များကို အခြေခံထားပါသည်။

၈။ ဤစာချုပ်ကို ရေးသားချုပ်ဆိုရန် အောက်ဖော်ပြပါ အချက်အလက်များကို အခြေခံထားပါသည်။

အကျဉ်းချုပ်

၉။ ဤစာချုပ်ကို ရေးသားချုပ်ဆိုရန် အောက်ဖော်ပြပါ အချက်အလက်များကို အခြေခံထားပါသည်။

၁၀။ ဤစာချုပ်ကို ရေးသားချုပ်ဆိုရန် အောက်ဖော်ပြပါ အချက်အလက်များကို အခြေခံထားပါသည်။

၂၅ ရာစု ဒွဲဒြစ်စိတ်ပြာပူ (ဝင်းကဏ္ဍေးရွာ)

၂၀၂၀

စဉ်	ပိုင်ဆိုင်မှုပတ်ပတ်ချက်	အိမ်ထောင်စု
ချစ်သာ	အုတ်အိမ်၊ ဆိုင်ကယ်၊ ကား၊ စက်ကိရိယာ	၆ အိမ်
အလယ်အလတ်	အိမ်၊ ဆိုင်ကယ်၊ စက်ကိရိယာ	၅၁ အိမ်
အိမ်ပိုင်	အိမ်	၃၂ အိမ်

ကျေးဇူးတင်စွာ ဓမ္မစာပေတိုက်မှ အစဉ် ဘက်မှတ်ခြင်း ဘုံဘဝပျော်

ကျေးဇူးတင်စွာ ဓမ္မစာပေတိုက်မှတ်ခြင်းအားဖြင့် ကျေးဇူးရှိ ပျော်ရွှင်  
အလုပ်အကိုင်၊ နှစ်ပတ်ပတ် အလုပ်များကို ဆိုလိုပါသည်။ ကျေးဇူးရှိ  
ရွာရွာ၊ ဘာသာများ၏ ပြင်ဆင်မှုဖြင့် အသုံးဝင်မှုများကို ဆိုလိုပါသည်။  
ကျေးဇူးတင်စွာ ဖြစ်စေ၊ ကျေးဇူးတင်မှုများ၏ စီးပွားရေး အခြေအနေများကို  
လည်း ဘုံဘဝပျော်ပါသည်။ ဝင်ရောက်အခြေအနေ၊ အလုပ်အကိုင်အခြေ  
အနေဖြင့် အဓိက အသုံးပြုစေကာ အခြားအခြေအနေများကိုလည်း ဆိုလို  
ပါသည်။

ရာသီခွင်ပြဇယား (ထီးကကျေးရွာ)

၀ ဝါး ၂ နည်း ၂၅ သာမန် ၂၅ များ  
16.2.16

ရာသီခွင်	အိတ်	အိတ်	အိတ်	အိတ်	အိတ်	အိတ်	အိတ်	အိတ်	အိတ်	အိတ်	အိတ်	အိတ်
ပွဲအောင်များ	✓	-	-	-	-	-	✓	✓	-	-	✓	-
ပွဲအောင်များ	-	-	✓	✓	-	-	-	-	-	-	-	-
ပွဲအောင်များ	✓	✓	✓	✓	✓	✓	✓	✓	✓	✓	✓	✓
ပွဲအောင်များ	✓	✓	✓	✓	-	✓	✓	✓	✓	✓	✓	✓
ပွဲအောင်များ	-	-	-	✓	✓	-	-	-	-	-	✓	-
ပွဲအောင်များ	-	✓	✓	-	-	-	-	-	-	-	✓	-
ပွဲအောင်များ	✓	✓	✓	✓	-	-	-	-	-	-	✓	✓
ပွဲအောင်များ	-	-	-	-	-	✓	✓	-	-	-	-	-



ပိုင်ဆိုင်မှု မှတ်တမ်း


ရက်စွဲ  
16. 2. 16

<u>ကျား ပိုင်ဆိုင်မှု</u>	<u>မပိုင်ဆိုင်မှု</u>	<u>ကျား/မ ပိုင်ဆိုင်မှု</u>
ကုန်တင်ကား	ရွှေ	ဆိုင်ကယ်
ဆန်စက်	မီးရုံချောင်းနှင့် ဂရိယာ	စက်ကိရိယာ
ယာဉ်	အင်ဂျင်စက်	ပျဉ်း
စက်ယာဉ်		ခွာ
ယာဉ်ဆိုင်စက်		အိမ်ခြံမြေ
		ရော်ဘာခြံ

သုံးသပ်ချက်နှင့် ဂုဏ်တမ်း - ကျား...စား ဂုဏ်တမ်းကို အခါ၊ ဇာတ်၊ ဇာတ်၊ အမျိုးအနွယ်၊ မှား၊ မှား ပိုင်ဆိုင်မှုနှင့်  
 အသုံးပြုမှုကို သိရှိရပါသည်။ ကျား...ပိုင်ဆိုင်မှု ဂုဏ်တမ်းကို အခါ၊ ဇာတ်၊ ဇာတ်၊ အမျိုးအနွယ်၊ မှား၊  
 မှား နှင့် အမျိုးအနွယ်၊ မှား၊ မှား ပိုင်ဆိုင်မှု အသုံးပြုမှုကို သိရှိရပါသည်။

ထိုကုန်စ် ပြုစုယာ: (ထေးကဏ္ဍ:စွာ )

၂၀၂၀.၂၀၂၀



စဉ်းစပ်ချာန်နှင့် ဂုဏ်တရားပင့်တူနိုင်စွမ်းပေး

အမျိုးသမီးနှင့် အမျိုးသားများ စားသုံးအတွက်အကျိုးရှိမည်  
သိရှိရန်နှင့် ပင့်တူနိုင်မှုကို ဩစတြေးလျနိုင်ငံ သိရှိရပါသည်။

ဝေဖန်ချက်များ၊ အကျိုးရှိမှုများနှင့် အမျိုးသမီးများနှင့်  
အမျိုးသားများ စားသုံးအတွက်ပါသည်။

တိုင်ပင်ဆောင်ရွက်ပါ။ ဂုဏ်တရားပင့်တူမှုနှင့် ပျော်ရွှင်မှုနှင့်  
အမျိုးသားများက အတွက်အကျိုးရှိပါသည်။


အိမ်ထောင်ရေး၊ နှစ်ဖက်စားနှင့် ပညာရေးအတွက် အမျိုးသမီးများ  
က အတွက်အကျိုးရှိပါသည်။



ဒဂုဇ် အခင်း ချိတ်ဆက် ဖြစ် သော:

၂၀၁၆ ခုနှစ်

၂၀၁၆



ပင်ပိုင်အဖွဲ့အစည်းချိတ်ဆက်ဗဟိုဌာနများ (ဝင်းဝင်းကျွန်း၊ ဗဟိုဌာနများ)

ကျေးရွာအစုအဝေး၊ အဖွဲ့အစည်းများ

- ဆိုင်ချုပ်ရေးမှူး၊ ကျေးရွာ၏ ပဏာမအဖွဲ့နှင့် ဗဟိုဌာနအဖွဲ့တို့သည်

ကျေးရွာ၏ ဖွဲ့စည်းရေး ယူဆချက်များ၊ ဗဟိုဌာနအဖွဲ့အစည်းများ၊ ပဏာမ

ရေးယူဆချက်များ၊ နှင့် ဗဟိုဌာနအဖွဲ့အစည်းများ၏ ဗဟိုဌာနအဖွဲ့အစည်းများကို

ကျေးရွာအဖွဲ့နှင့် ဗဟိုဌာနအဖွဲ့အစည်းတို့သည်

- K.N.V မူဝါဒအရ ဗဟိုဌာနအဖွဲ့အစည်းများသည် အသုံးပြုမှု၊ ကျေးရွာ


၏ ဗဟိုဌာနအဖွဲ့အစည်းများကို ဖွဲ့စည်းပေးရမည်။ ကျေးရွာအဖွဲ့အစည်းများ

ပဏာမရေးနှင့် ဗဟိုဌာနအဖွဲ့အစည်းများကို ကျေးရွာအဖွဲ့အစည်း၊ ဗဟိုဌာနအဖွဲ့အစည်း

တို့သည်

# ပြဿနာပင် (ထီးကဏ္ဍ)

16.2.16



မာရ်ဂျီ: ဆန်နှင့် ဂျပန် ဖျား၊ ၎င်းတို့၏ အကျိုးအမြတ်

စဉ်	အကျိုးအမြတ်	စဉ်	မာရ်ဂျီ
၁	ပျားအိမ်	၁	မာရ်ဂျီ: ဆန်နှင့် ဂျပန် ဖျား
၂	ဆန်အိမ်	၂	မာရ်ဂျီ: ဖျားအိမ်
၃	ပျားအိမ်: ဂျပန် ဖျား	၃	မာရ်ဂျီ: ဆန်နှင့် ဂျပန် ဖျား
၄	မာရ်ဂျီ: ဖျားအိမ်	၄	ပျားအိမ်: ဂျပန် ဖျား
၅	မာရ်ဂျီ: ဆန်နှင့် ဂျပန် ဖျား	၅	ပျားအိမ်: ဖျားအိမ်
		၆	ပျားအိမ်: ဂျပန် ဖျား

မာရ်ဂျီ: ဆန်နှင့် ဂျပန် ဖျား

- မာရ်ဂျီ: ဆန်နှင့် ဂျပန် ဖျား
- မာရ်ဂျီ: ဖျားအိမ်
- မာရ်ဂျီ: ဖျားအိမ်
- မာရ်ဂျီ: ဆန်နှင့် ဂျပန် ဖျား

မျှော်မှန်းချက်များ

အမျိုးသမီးအဖွဲ့မှ မျှော်မှန်းချက်		အမျိုးသားအဖွဲ့မှ မျှော်မှန်းချက်	
၁။	ပြီးပြည့်စုံသော ဝန်ဆောင်မှုရရှိရမည်။	၁။	အလုပ်အကိုင်ကောင်းပြီး ဝင်ငွေဆင်ဖြေရမည်။
၂။	လျာစစ်မီးရရှိရမည်။	၂။	ရေစင်၊ ရေပိုက်လျှင် ခရစ်ရရှိရမည်။
၃။	အလယ်တန်းကျောင်းရရှိရမည်။	၃။	လျာစစ်မီး နဲ့ လောက်စွာ ရရှိရမည်။
၄။	ရေပိုက်သွယ်ခရစ်ရရှိရမည်။	၄။	ဆရာ၊ ဆရာမ နဲ့ လောက်စွာ ရရှိရမည်။
၅။	အလုပ်အကိုင်များ လာစေရမည်။	၅။	အလယ်တန်း အဆင့် ပညာရေးရရှိရမည်။

၀၆.ကကျေးဇူးစာအုပ် ဖွံ့ဖြိုးမှု အားရည်သော စာတစ်စောင်ဖြစ်သည့် အတွက် လူအား ချက်များ စွဲရှိနေပါသည်။ ထို့မျှော်မှန်းချက်များမှာ ၀၆.ကကျေးဇူးစာအုပ် အမျိုးသမီး၊ အမျိုးသားများ တင်ပြဆွဲ၊ ရွေးချယ်များဖြစ်ပါသည်။ ရွေးချယ် (၅) ခု အတွင်း ကျေးဇူးစာအုပ် ဖွံ့ဖြိုးရေး မျှော်မှန်းချက်များ ထားချက်များကို ဖြည့်စွက် အားဖြင့် စီမံကိန်း ပေါ်တွင် ထိုကျေးဇူးစာအုပ်၊ ကျေးဇူးစာအုပ်များ၏ မျှော်မှန်းချက်ကို သိရှိနိုင်ပါသည်။

အမျိုးသမီးတင်ပြ

ဝေဖန်အခန်းကဏ္ဍ

- ၁) ကျန်းမာရေးအခန်းကဏ္ဍ
- ၂) မီးအခန်းကဏ္ဍ
- ၃) ပညာရေးအခန်းကဏ္ဍ
- ၄) ရေအခန်းကဏ္ဍ
- ၅) အပူအမြင့်အခန်းကဏ္ဍ

အမျိုးသားတင်ပြအခန်းကဏ္ဍ

- ၁) အပူအမြင့်အခန်းကဏ္ဍ
- ၂) ရေအခန်းကဏ္ဍ
- ၃) မီးအခန်းကဏ္ဍ
- ၄) ကျန်းမာရေးအခန်းကဏ္ဍ
- ၅) ပညာရေးအခန်းကဏ္ဍ

ဘောက်ပါးနှစ်မျှော်မှန်းချက်

- ၁) မြီးပြည်မှစ၍ လှေကားပေါ်မှ ဖြိုရမည်
- ၂) ကျွမ်းမာစွာဖြိုရမည်
- ၃) အပယ်တန်းကျောင်းဖြိုရမည်
- ၄) ရေမြိုက်ဆွယ်မှန်ဖြိုရမည်
- ၅) အပူအမြင့်မှားယာဖြိုရမည်။

ဘောက်ပါးနှစ်မျှော်မှန်းချက်

- ၁) အပူအမြင့်ကျောင်းဖြို၊ ဝင်ရောက်စစ်ဖြိုရမည်
- ၂) ရေခြင်း၊ ရေမြိုက်မှုမှန်ဖြိုရမည်။
- ၃) ကျွမ်းမာစွာ၊ လှေကားပေါ်မှ ဖြိုရမည်။
- ၄) ဆရာ/ဆရာမ လှေကားပေါ်မှ ဖြိုရမည်။
- ၅) အပယ်တန်းအခန်း ပညာရေးဖြိုရမည်။

ကျေးဇူးပြုဆေးပေးဖွဲ့ခြင်းတို့ကို

ဝင်းကျော်  
16.2.16

မူ ဖွဲ့စည်းပုံများ

- ၁ ကျောင်းခြံစည်းရုံး
- ၂ ကျောင်း / ကျောင်းအုပ်ချုပ်ရေး
- ၃ ကျေးလက်ဆေးရုံ
- ၄ ကျေးဇူးဆောင်ရွက်ခြင်း
- ၅ အားကစားကွင်း
- ၆ ပညာရေး အလယ်တန်းကျောင်း

# ဝင်းက ကျေးဇူး

	ကျေးဇူးအတွက် ဦးစားပေး ဖွဲ့စည်း တိုးတက်မှု လုပ်ငန်း စဉ်များ	အဆိုပြုသူ (အမျိုးသား + အမျိုးသမီး) မျိုးသား/မျိုးမမိ	ပုဂ္ဂလိကပိုင် ပြုစီမံ ကိန်း အတွက် အဆိုပြုသည်	ခန့်မှန်း ဂွဉ်းချိန်	အကျိုးခံစားခွင့်ရှိသူ ခန့်မှန်းခြင်း အရေအတွက်
၆	ကျောက်ဆင်းလမ်း (ရွှေဘိုလမ်းဆက်လမ်း)	ကျေးဇူး			<del>441</del>
<del>၆</del>	လျှပ်စစ်မီး	ကျေးဇူး + ၆		၉၀ နီး	441



ဝင်းတကျေးရွာ ( မွန်လူမျိုးစု ) ကိုယ်စားပြုသူ ဦးစောဦး

၁၀) စိမ်းစားစက်ပစ္စည်း

ကျေးဇူး - ဦးစောဦး

၁၁) မေတ္တာဦး

၁၂) ဝမ်းပျက်ဆေးပစ္စည်း

ကျေးဇူး - ဦးစောဦး

၁၃) မေတ္တာဦး

၁၄) ဆေးဝါးပစ္စည်းစားသုံးစက်ပစ္စည်း

ကျေးဇူး - ဦးစောဦး

၁၅) မေတ္တာဦး

၁၆) မွန်လူမျိုးစုပစ္စည်း

ကျေးဇူး - ဦးစောဦး

ကျေးဇူး - ဦးစောဦး

၁၇) မွန်လူမျိုးစုပစ္စည်း

ကျေးဇူး - ဦးစောဦး

ကျေးဇူး - ဦးစောဦး

၁၈) မွန်လူမျိုးစုပစ္စည်း

ကျေးဇူး - ဦးစောဦး

စဉ်	ကော်မတီအမည်	အမည်	အဖအမည်	အသက်	ပညာအရည်အချင်း	မှတ်ပုံတင်	တာဝန်	လက်မှတ်
၁	ကျေးရွာစီမံကိန်းအဖွဲ့အစည်း	ဦးစောစိန်		၃၆	မူလတန်း		ကျေးရွာစီမံကိန်းအဖွဲ့အစည်း	
၂	"	မအေးဇော်ဦး		၂၈	မူလတန်း		"	
၃	စာရင်းကိုင်	ဒေါ်မာမာ		၃၅	မူလတန်း		စာရင်းကိုင်	
၄	ဝယ်ယူရေး	မာမာမာမာ		၃၄	မူလတန်း		ဝယ်ယူရေး	
၅	"	ဦးဥဒန်းစော		၃၄	မူလတန်း		"	
၆	ဆေးဇာတ်ကြီးကြပ်	ဦးစောစော		၅၇	မူလတန်း		ဆေးဇာတ်	
၇	"	ဒေါ်ဝင်းအေး		၅၅	မူလတန်း		"	
၈	လျှောက်လွှာကိုင်	ဦးစောစော		၅၆	ကျေး/ပတ်တော်		လျှောက်လွှာကိုင်	
၉	"	ဦးကျော်စော		၇၅	ကျေး/ပတ်တော်		"	
၁၀	အကြံပေး	ဦးအောင်အောင်		၆၀	ကျေး/ပတ်တော်		အကြံပေး	
၁၁	"	ဒေါ်စိုစို		၄၉	ကျေး/ပတ်တော်		"	
၁၂								
၁၃								
၁၄								
၁၅								
၁၆								

တက်ရောက်သူဦးရေ - ကျား ( ၆ ) မ ( ၅ ) ပေါင်း ( ၁၁ )



လူထုဗဟိုပြုစီမံကိန်း၊ စီမံကိန်းလက်စွဲ  
အပိုင်း-၃

ပုံစံစ-၁ ကျေးရွာအခြေခံအချက်အလက်များ (Form PC 1)

လမ်းညွှန်ချက်/ ကျေးရွာတစ်ရွာသို့ ပထမဆုံး မိတ်ဆက်ခရီးသွားရောက်သောအခါ လူထုစည်းရုံးရေးမှူးသည် ကျေးရွာခေါင်းဆောင်များအားကျေးရွာအချက်အလက်များကိုပေတ္တာရပ်ခံ၍တောင်းခံရသည်။ ဤအချက်အလက်များကိုစီမံကိန်းမိတ်ဆက်အစည်းဝေးမတိုင်မီတောင်းခံရမည်။ စီမံကိန်းမိတ်ဆက်အစည်းဝေးတွင် လူထုစည်းရုံးရေးမှူးသည် ဤအချက်အလက်များအားစစ်ဆေးပြီးမှန်ကန်အောင်ပြုလုပ်ရမည်။ ပြီးနောက်တွင် လူထုစည်းရုံးရေးမှူးမှ သတင်းအချက်အလက်ထဲသို့ Tablets မှတစ်ဆင့် ဖြည့်သွင်းရမည်။

ကျေးရွာအုပ်ချုပ်ရေးမှူးအမည် - <b>ဒေါ်စောနိုး</b>	ကျေးရွာအုပ်ချုပ်ရေးမှူး၏ ဖုန်းနံပါတ် - <b>၀၇</b>	လူထုစည်းရုံးရေးမှူး၏အမည် - <b>နန်းကျွန်းနီ.နီ.ဝင်း</b>
ပြည်နယ်/တိုင်းဒေသကြီး - <b>ကရင်</b>	မြို့နယ် - <b>ကြာအင်းမိတ်မြို့နယ်</b>	ကျေးရွာအုပ်စု - <b>ကျေးရွာ - ၀၆၈</b>

က. လူဦးရေ

လူမျိုးစု	အိမ်ထောင်စုအရေအတွက်	ကိုးကွယ်သည့်ဘာသာ	အိမ်ထောင်စုအရေအတွက်
လူမျိုးစု (၁) - <b>မူဆလင်</b>	<b>၈၇</b>	ဘာသာ(၁) - <b>ဗုဒ္ဓ</b>	<b>၈၇</b>
လူမျိုးစု (၂) - <b>ဗမာ</b>	<b>၁</b>	ဘာသာ(၂) - <b>ဗုဒ္ဓ</b>	<b>၁</b>
လူမျိုးစုရော		ဘာသာရော	

	အမျိုးသား(အရေအတွက်)	အမျိုးသမီး(အရေအတွက်)
လူဦးရေ	<b>၂၃၀</b>	<b>၂၁၁</b>
အိမ်ထောင်ဦးစီး	<b>၈၇</b>	<b>-</b>

၈၈ နိမ့်

(ခ) လက်လှမ်းမီအသုံးပြုနိုင်သည့်အဆောက်အဦများ

စာသင်ကျောင်း	အမှတ်ခြစ်ပါ	ကျန်းမာရေး	အမှတ်ခြစ်ပါ	ဘာသာရေးအဆောက်အဦ	အမှတ်ခြစ်ပါ
အထက်တန်းကျောင်း	<input type="checkbox"/>	ဆေးရုံ	<input type="checkbox"/>	စေတီ	<input checked="" type="checkbox"/>
အလယ်တန်းကျောင်း	<input type="checkbox"/>	ကျန်းမာရေးဌာန	<input type="checkbox"/>	ဘုန်းကြီးကျောင်း	<input checked="" type="checkbox"/>
မူလတန်းကျောင်း	<input checked="" type="checkbox"/>	ကျန်းမာရေးဌာနခွဲ	<input type="checkbox"/>	ဟိန္ဒူဘုရားကျောင်း	<input type="checkbox"/>
မူကြိုကျောင်း	<input type="checkbox"/>	ဆေးပေးခန်း	<input type="checkbox"/>	ခရစ်ယာန်ကျောင်း	<input type="checkbox"/>
အခြား	<input type="checkbox"/>	အခြား	<input type="checkbox"/>	ဗလီ	<input type="checkbox"/>
				အခြား	<input type="checkbox"/>
မှတ်ချက်		မှတ်ချက်		မှတ်ချက်	



လူထုပတ်ဝန်းကျင်ထိခိုက်မှုစီမံကိန်းလက်စွဲ

အပိုင်း-၃ ၊

(ဂ) ကျွမ်းကျင်သူများမှတ်တမ်း ၊ ကျေးရွာတွင်နေထိုင်သော သို့မဟုတ် တခြားရွာမှလာရောက်သောကျွမ်းကျင်သူများ

(၁) စာသင်ကျောင်း			(၂) ကျန်းမာရေး			(၃) လက်မှုပညာရှင်		
	ရွာတွင်နေထိုင်သူ	အခြားရွာမှလာသူ		ရွာတွင်နေထိုင်သူ	အခြားရွာမှလာသူ		ရွာတွင်နေထိုင်သူ	အခြားရွာမှလာသူ
မူလတန်းပြဆရာဆရာမ	<input checked="" type="checkbox"/>	<input checked="" type="checkbox"/>	ဆရာဝန်	<input type="checkbox"/>	<input type="checkbox"/>	လက်သမား	<input checked="" type="checkbox"/>	<input type="checkbox"/>
အထက်တန်းပြဆရာဆရာမ	<input type="checkbox"/>	<input type="checkbox"/>	လက်ထောက်ကျန်းမာရေးမှူး	<input type="checkbox"/>	<input type="checkbox"/>	ပန်းရံ	<input checked="" type="checkbox"/>	<input type="checkbox"/>
အလယ်တန်းပြဆရာဆရာမ	<input type="checkbox"/>	<input type="checkbox"/>	အမျိုးသမီးကျန်းမာရေးဆရာမ	<input type="checkbox"/>	<input type="checkbox"/>	လျှပ်စစ်ဆိုင်ရာ	<input type="checkbox"/>	<input type="checkbox"/>
မူကြိုဆရာဆရာမ	<input type="checkbox"/>	<input type="checkbox"/>	အရံသားဖွား	<input type="checkbox"/>	<input type="checkbox"/>	ရေပိုက်သွယ်သူ	<input type="checkbox"/>	<input type="checkbox"/>
အခြား	<input type="checkbox"/>	<input type="checkbox"/>	ပြည်သူ့ကျန်းမာရေးလုပ်သား (၁)/(၂)	<input type="checkbox"/>	<input type="checkbox"/>	စက်ပြင်ဆရာ	<input checked="" type="checkbox"/>	<input type="checkbox"/>
မှတ်ချက်			မှတ်ချက်			မှတ်ချက်		

(ဃ) ကျေးရွာသို့ ရောက်ရှိနိုင်သည့်လမ်းအခြေအနေ / ကျေးရွာတစ်ရွာသည် ၎င်း၏ကျေးရွာအုပ်စုနှင့် ဆက်သွယ်ထားသော လမ်းအခြေအနေ (အောက်ပါတို့ကိုပိုင်းပါ)

ကျောက်ကြမ်းလမ်း      ကတ္တရာလမ်း      ကွန်ကရစ်လမ်း      မော်တော်ဆိုင်ကယ်လမ်း  
 ကျောက်ခင်းလမ်း      မြေသားလမ်း      လူသွားလမ်း      အခြား \_\_\_\_\_

(င) ကျေးရွာဖွံ့ဖြိုးမှုစီမံချက်

- (၁) လူထုပတ်ဝန်းကျင်ထိခိုက်မှုစီမံကိန်းမစတင်မီ ဤကျေးရွာတွင်ကျေးရွာဖွံ့ဖြိုးမှုစီမံချက်ရှိခဲ့ပါသလား? ပိုင်းပါ  
ရှိပါသည်/မရှိပါ/မသိပါ
- (၂) ရှိခဲ့ပါလျှင် ဤစီမံချက်ကို မည်သည့် ခုနှစ်တွင်ပြင်ဆင်ခဲ့ပါသနည်း? ၂၀၁၄-၂၀၁၅ ခုနှစ်-----/မသိပါ
- (၃) ဤစီမံချက်ကို မြို့နယ်မှအတည်ပြုခဲ့ပါသလား? ပြုခဲ့ပါသည်/မပြုခဲ့ပါ (မသိပါ)

(စ) ခရီးအကွာအဝေး

- (၁) ဤကျေးရွာ၏ပတ်ဝန်းကျင်ကျေးရွာအုပ်စု၏ပတ်ဝန်းကျင်အထိခရီးမိုင်မည်မျှကွာဝေးသနည်း? မိုင်- ၄ /မသိပါ
  - (၂) ဤကျေးရွာမှ ၎င်းကျေးရွာအုပ်စုပတ်ဝန်းကျင်သွားလာရာတွင်ကြာမြင့်သည့်အချိန် - ၆၃၅ ၃၀
- ခြောက်သွေ့ရာသီတွင်ကြာချိန် - ၆၃၅ ၃၀ - ထော်လာဂျီ/မော်တော်ဆိုင်ကယ်/ခြေလျှင်/လား/မော်တော်ဘုတ်/အခြား -----
- မိုးရာသီတွင်ကြာချိန် - ၁ နာရီ - ထော်လာဂျီ/မော်တော်ဆိုင်ကယ်/ခြေလျှင်/လား/မော်တော်ဘုတ်/အခြား -----

(ဆ) ပတ်ဝန်းကျင်ဆိုင်ရာသဘာဝဘေးအန္တရာယ် -

ဤကျေးရွာတွင်ကြေးခြင်းကဲ့သို့ သဘာဝဘေးအန္တရာယ်ကျရောက်ဖူးခြင်းရှိပါသလား။

မရှိပါ       ရှိပါသည်      ရှိလျှင်ဖော်ပြပါ-----



လူထုဗဟိုပြုစီမံကိန်း၊ စီမံကိန်းလက်စွဲ

အပိုင်း-၃

(ဇ) ကျေးရွာတွင် ဖွဲ့စည်းထားသော အဖွဲ့အစည်းများ

လူထုဗဟိုပြုစီမံကိန်းမတိုင်မီ ဤကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးအတွက် အစိုးရ(သို့)ရွာသားများကိုယ်တိုင်(သို့) စီမံကိန်းတစ်ခုခုမှ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများရှိပါသလား။

- (၁) ကျေးရွာအုပ်စု
- (၂) \_\_\_\_\_

ကျေးရွာခေါင်းဆောင်

အမည် - ဦး ကိုစောနိုင်

လက်မှတ်  နေ့စွဲ 15. 10. 16

လူထုစည်းရုံးရေးမှူး

အမည် - နန်း ခွေ မိုးမိုးဝင်း

လက်မှတ်  နေ့စွဲ 15. 10. 16



ပုံစံ စ-၂ - စီမံကိန်းစက်ဝန်းအချိန်ဇယား (PC 2)

လမ်းညွှန်ချက်-သက်ဆိုင်ရာလူထုစည်းရုံးရေးမှူး/လက်ထောက်နည်းပညာနည်းပညာမှူးများမှ စီမံကိန်းစက်ဝန်းအဆင့်တစ်ခုစီ ပြီးစီးတိုင်းကျေးရွာနှင့် ကျေးရွာအုပ်စု အတွက်ဤပုံစံကိုဖြည့်သွင်းရမည်။

စည်းရုံးရေးမှူး/ဝန်ထမ်း အမည် ကြီးအောင်စိုး

နေ့စွဲ - ၁၅.၂.၁၆

စက်ဝန်းအားအမှတ်ခြစ်ပါ  စက်ဝန်း(၁)  စက်ဝန်း(၂)  စက်ဝန်း(၃)  
 စက်ဝန်း (၄)

ပြည်နယ်/တိုင်း ကချင် မြို့နယ် ကြာအင်းဆိပ်ကြီး ကျေးရွာအုပ်စု ကွမ်ကသောန် ကျေးရွာ ဝင်းက

စီမံကိန်းဆောင်ရွက်မှုအဆင့်များ	နေ့စွဲ		အစည်းအဝေးတွင်တက်ရောက်သူအရေအတွက်			
	စတင်သည့်နေ့	ပြီးဆုံးသည့်နေ့	အမျိုးသား အရေအတွက်	အမျိုးသမီးအ ရေအတွက်	အိမ်ထောင်စုအရေ အတွက်	လူမျိုးစုတက်ရောက်သူ အရေအတွက်နှင့် လူမျိုးစုအမည်
၁. ကျေးရွာစီမံကိန်း မိတ်ဆက်အစည်းအဝေး	၁၅.၂.၁၆	၁၅.၂.၁၆	၂၁	၃၁	၅၅	၅၇၇   ၅၅
၂. ကျေးရွာဖွံ့ဖြိုးရေး စီမံချက်ရေးဆွဲခြင်း အစည်းအဝေး	၁၆.၂.၁၆	၁၆.၂.၁၆	၂၁	၃၁	၅၅	၅၇၇   ၅၅
၃. ကျေးရွာအုပ်စု လုပ်ငန်း ဆုံးဖြတ်ချက်ချသည့်အစည်းအဝေး	၂၀.၂.၁၆	၂၀.၂.၁၆	၂၈	၁၃	၄၁	၅၇၇ ၀၈၈ ၅၆၆ ၁၅ ၂၁ ၇
၄. မြို့နယ်အဆင့်စီမံကိန်းရေးဆွဲရေးနှင့်အ ကောင်အထည်ဖော်ရေးကော်မတီ၏ စီမံကိန်း သုံးသပ်မှုအစည်းအဝေး			မလို	မလို	မလို	မလို
၅. မြို့နယ် စီမံကိန်းရေးဆွဲရေးနှင့်အကောင်အထည်ဖော်ရေးကော် မတီ၏ဆုံးဖြတ်မှုကို ရွာသို့ အသိပေးအကြောင်း ကြားသည့်အစည်းအဝေး	၂၁.၅.၂၀၁၆	၂၁.၅.၂၀၁၆	၁၉	၂၆	၄၅	၅၇၇   ၄၅
၆. စီမံကိန်းလုပ်ငန်းခွဲစီမံချက်ရေးဆွဲခြင်း အစည်းအဝေး	မလို	မလို	မလို	မလို	မလို	မလို
၆.၁။ စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ရေးအစီအစဉ် ရေးဆွဲခြင်း	၂၂.၅.၂၀၁၆	၂၂.၅.၂၀၁၆	၈	၇	၁၅	၅၇၇   ၁၅
၆.၂။ ဝယ်ယူရေးအစီအစဉ် ရေးဆွဲခြင်း	၂၁.၅.၂၀၁၆	၂၁.၅.၂၀၁၆	၁၉	၂၆	၄၅	၅၇၇   ၄၅

၆.၃။ ဘဏ္ဍာရေးကုန်ကျမှု လျာထားအစီအစဉ် ရေးဆွဲခြင်း	21.5.2016	21.5.2016	25	17	42	ဗမာ	42
၆.၄။ ပြင်/ထိန်းအစီအစဉ် ရေးဆွဲခြင်း	21.5.2016	21.5.2016	19	26	45	ဗမာ	45
၇. စီမံကိန်းလုပ်ငန်းခွဲ တိုးတက်မှု စောင့်ကြည့်လစဉ်အစည်းအဝေး	မလို	မလို	မလို	မလို	မလို		မလို
၇.၁။ အစည်းအဝေး ပထမအကြိမ်							
၇.၂။ အစည်းအဝေး ဒုတိယအကြိမ်							
၇.၃။ အစည်းအဝေး တတိယအကြိမ်							
၈. စီမံကိန်းလုပ်ငန်းခွဲ အပြီးသတ်စစ်ဆေးခြင်း အစည်းအဝေး							
၉. လူထုစစ်ဆေးပွဲအစည်းအဝေး							



လူထုပဟိုပြုစီမံကိန်း၊စီမံကိန်းလက်စွဲ  
အပိုင်း-၃

ပုံစံ ၈-၃ ကျေးရွာဖွံ့ဖြိုးရေး ဦးစားပေးအစီအစဉ် (Form PC 3)

လမ်းညွှန်ချက် /အဆင့်(၃)ကျေးရွာမှော်မှန်းချက်အစည်းအဝေးပြီးဆုံးသောအခါ ကျေးရွာစီမံကိန်း အထောက်အကူပြု  
ကော်မတီသည် လူထုစည်းရုံးရေးမှူးအကူအညီဖြင့် ဤပုံစံကိုပြည့်စုံအောင် ဖြည့်သွင်းရမည်။ အားလုံးသော အခက်အခဲ  
အတားအဆီးများ၊ ဖွံ့ဖြိုးမှုဦးစားပေးအစီအစဉ်များ၊လူထုပဟိုပြုစီမံကိန်း၏ ရန်ပုံငွေအရင်းအမြစ်နှင့် မသက်ဆိုင်သည့် လုပ်ငန်းများ  
အားလုံးကိုဖော်ပြရမည်။

လူထုစည်းရုံးရေးမှူး/ဝန်ထမ်း အမည် - ဒန်းစော့ မိုးမိုးစိုး

နေ့စွဲ 15.2.16 စက်ဝန်းအား အမှတ်ခြစ်ပါ (✓) စက်ဝန်း(၁)  
□ စက်ဝန်း(၂) □ စက်ဝန်း(၃) □ စက်ဝန်း(၄)

ပြည်နယ်/တိုင်း ကရင် ဇွာအိုင်မြို့နယ် ဆိပ်ဖြိုး ကျေးရွာအုပ်စု ကျွန်း ကျေးရွာ အိက

က. အခက်အခဲအတားအဆီးများအားဆွေးနွေးခြင်း - ယခုလက်ရှိအခြေအနေတွင်ဤကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက်  
အဓိကအခက်အခဲအတားအဆီးများသည် မည်သည်များဖြစ်ပါသနည်း(အမျိုးသား/သမီး အနည်းဆုံးအခက်အခဲ ၅ ခုဖော်ပြပါ)

အမျိုးသား အဖွဲ့မှတင်ပြသောအခက်အခဲအတားအဆီးများ		အမျိုးသမီး အဖွဲ့မှတင်ပြသောအခက်အခဲအတားအဆီးများ	
၁	အလုပ်အကိုင် ခက်ခဲ	၁	ကျန်းမာရေး အခက်အခဲ
၂	ရေအခက်အခဲ (ဖွံ့ဖြိုးရေးဌာနပါး)	၂	မီးအခက်အခဲ
၃	မီး အခက်အခဲ (လုပ်ငန်းခွင်)	၃	ယူဆာရေး အခက်အခဲ
၄	ကျန်းမာရေး အခက်အခဲ (အမျိုးသား)	၄	တရားစွဲ အခက်အခဲ
၅	ယူဆာရေး အခက်အခဲ (ကျွန်း)	၅	အလုပ်အကိုင် ရွေးပါး

ခ. မှော်မှန်းခြင်း- နောင်လာမည့် ( ၅ )နှစ် အတွင်း ကျေးရွာဖွံ့ဖြိုးရေး မှော်မှန်းလျာထားချက်များအား တင်ပြပါ။

အမျိုးသားအဖွဲ့မှတင်ပြသောမှော်မှန်းချက်များ		အမျိုးသမီးအဖွဲ့မှတင်ပြသောမှော်မှန်းချက်များ	
၁	အလုပ်အကိုင်ပေါ် ဝင်ရောက်မှု	၁	မြို့ပြ နှင့် နီးကပ်စွာ ဝန်ဆောင်မှု
၂	ရေစိုက်ရေး၊ ရေပိုက်ရေး အစီအစဉ်	၂	ကျန်းမာရေး
၃	လျှပ်စစ် မီး၊ လုံခြုံရေးအစီအစဉ်	၃	အထက်တန်းဆုံး အလယ်တန်း ကျောင်း
၄	ဆရာ / ဆရာမ လုံလောက်မှု နှင့် ဖွံ့ဖြိုး	၄	ရေပိုက်ဖွယ်
၅	အလယ်တန်း အစိုးရ ယူဆာရေး	၅	အလုပ်အကိုင် များလာရေး

ဂ. ဤကျေးရွာ၏ လာမည့်( ၃ )နှစ်အတွက် ဦးစားပေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်း အစီအစဉ်များအားဖော်ပြပါ။  
(လူထုပဟိုပြုစီမံကိန်း ရန်ပုံငွေအတွက် အဆိုပြုသော အစီအစဉ်များကိုဦးစားပေး အဆင့်အလိုက်ဖော်ပြပြီး ကျန်လူထုပဟိုပြု စီမံကိန်း  
ရန်ပုံငွေအရင်းအမြစ်နှင့် မပတ်သက်သည့်အစီအစဉ်များလည်းဖော်ပြရန်ဖြစ်သည် )

ကျေးရွာအတွက်ဦးစားပေးဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းစဉ်များ	အဆိုပြုသူ (အမျိုးသားများ/ အမျိုးသမီးများ/ အမျိုးသား+အမျိုးသမီး)	လူထုပဟိုပြုစီမံကိန်းအတွက်အဆိုပြု သည် (ဦးစားပေးအဆင့် အလိုက် ဖော်ပြပါ)	ခန့်မှန်း ကုန်ကျ စရိတ်	အကျိုးခံစား ခွင့်ရှိသူခန့် မှန်းခြေ အရေ အတွက်
၁ ကျောင်း ခြံစည်းရိုး	မ	ကျောင်း ခြံ စည်း ရိုး	၈၀-၂၀၀	၁၀၀
၂ ရေစိုက်/ပိုက်ဖွဲ့	ကျား + မ	ရေစိုက် / ပိုက်ဖွဲ့	၇၀၀-၂၀၀၀	၄၄၅
၃ ကျေးလက်စားနပ်ရိက္ခာ	ကျား + မ	ကျေးလက် စားနပ်ရိက္ခာ	၇၀-၂၀၀	၄၄၀





လူထုပဟိုပြုစီမံကိန်း၊ စီမံကိန်းလက်စွဲ  
အပိုင်း-၃ ၊

ကျေးဇွန်စာကြည်တိုက်	ကျား	စာကြည်တိုက်	၅၀-ခန့်
အားကစားကွင်း	ဗား	အားကစားကွင်း	၇၀-ခန့်
၄ ပညာပြောခရီးစဉ်	ကျား + မ		150 ခန့် 100

ဥက္ကဋ္ဌ ၊ ကျေးဇွန်စီမံကိန်းအထောက်အကူပြုကော်မတီမှအတည်ပြုသည်။

အမည် ဒေါ်အောင်ဆန်းစုကြည် လက်မှတ်  နေ့စွဲ 16.2.16



လူထုဝဟိုပြုစီမံကိန်း၊စီမံကိန်းလက်စွဲ  
အပိုင်း-၃  
ပုံစံ ၈-၄ ကျေးရွာအုပ်စုစီမံကိန်းလုပ်ငန်းခွဲရွေးချယ်ခြင်းပုံစံ

လမ်းညွှန်ချက်။ ကျေးရွာအုပ်စုစီမံချက်ရေးဆွဲသည့်အစည်းအဝေးတွင် ဤပုံစံအားလူထုစည်းရုံးရေးမှူး / လက်ထောက်နည်းပညာမှူးတို့၏ အကူအညီဖြင့်ပြည့်စုံစွာ ဖြည့်သွင်းရမည်။ ဤပုံစံအားပြည့်စုံစွာဖြည့်သွင်းပြီးပါကကျေးရွာအုပ်စုဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင်နောက်ဆက်တွဲအဖြစ်တွဲထားရမည်။ CF မှ အချက်အလက်များကို MIS သို့ ထည့်သွင်းရမည်။

ကျေးရွာစည်းရုံးရေးမှူး/ဝန်ထမ်းအမည် စောစောမယ်၊ ဖုန်းနံပါတ် ၀၉၀၈၅၆၆၆

နေ့စွဲ - ၈. ၃. ၂၀၁၆

စက်ဝန်းအားအမှတ်ခြစ်ပေးပါ (✓) စက်ဝန်း(၁) □ စက်ဝန်း(၂) □ စက်ဝန်း(၃) □ စက်ဝန်း(၄) □

ပြည်နယ်/တိုင်း ကရင် မြို့နယ် ကြာမင်းဆီကြီး ကျေးရွာအုပ်စု ကွမ်ကောဘင်

၂၀  
၂၁  
၂၂  
၂၃  
၂၄

ကျေးရွာအမည်	ဆောင်ရွက်မည့် လုပ်ငန်းများ	အတိုင်းအတာ	ခန့်မှန်း တိုက်ရိုက်အကျိုး ခံစားခွင့်ရှိသူများ	အဆိုပြုတင်ပြသူ	ခန့်မှန်းကုန်ကျစရိတ်			
					စီမံကိန်းမှ ထည့်ဝင်မှု	ကျေးရွာမှ ထည့်ဝင်မှု	အခြားထည့်ဝင်မှု (ဖော်ပြပါ) ထည့်ဝင်ငွေ   အမည်/အဖွဲ့	စုစုပေါင်း
၁၁၇ ကွမ်ကောဘင်	မြေသာယာမင်း	1500'x12'x1'6"	၂၁၉၈	<input type="checkbox"/> ကျား <input type="checkbox"/> မ <input checked="" type="checkbox"/> ကျား+ မ	၉၆,၀၀,၀၀၀	-	-	၉၆,၀၀,၀၀၀
၁၁၈ ဝင်းက	ကျောင်းခြံခန့်မှန်း	(1025'x6')	၉၇	<input type="checkbox"/> ကျား <input type="checkbox"/> မ <input checked="" type="checkbox"/> ကျား+ မ	၇၇,၀၀,၀၀၀	-	-	၇၇,၀၀,၀၀၀
၁၁၉ ကောလုံ	ရေကွင်း	(၂၂၀၆ (၆'၀' x ၈၀'))	၉၅	<input type="checkbox"/> ကျား <input type="checkbox"/> မ <input checked="" type="checkbox"/> ကျား+ မ	၅၁,၀၀,၀၀၀	-	-	၅၁,၀၀,၀၀၀
၁၂၀ ဒဂုယ်ကွင်း	ရေကွင်း	(၁၀' x ၁၀' x ၃၀') (၁၀' x ၁၀' x ၆') (ကျေးစံရေး)	၇၇၄	<input type="checkbox"/> ကျား <input type="checkbox"/> မ <input checked="" type="checkbox"/> ကျား+ မ	၇၀,၀၀,၀၀၀	-	-	၇၀,၀၀,၀၀၀
၁၂၁ ဖာတလပာ	ဖုလွန်ကျောင်း တိုးချဲ့	30' x 30' x 12'	၁၂၃	<input type="checkbox"/> ကျား <input type="checkbox"/> မ <input checked="" type="checkbox"/> ကျား+ မ	၉၀,၀၀,၀၀၀	-	-	၉၀,၀၀,၀၀၀

ရာထူး ကျေးရွာအုပ်စု စီ/ထောက်ကော်မတီ ဥက္ကဋ္ဌ

အမည် ဒေါ်စင်စင်၊ လက်မှတ် [Signature] ရက်စွဲ

ဒေါ်စင်စင်

၃၈၄,၀၀၀၀၀

ပုံစံ - ၈-၁၂ - အစည်းအဝေးတက်ရောက်သူများ (FORM PC 12)

လမ်းညွှန်။ စီမံကိန်း အစည်းအဝေးအားလုံးတွင် အသုံးပြုရန်၊ လူထုစည်းရုံးရေးမှူးက ကျေးရွာသို့ တွင်းဆင်းစဉ် စစ်ဆေး၍ ပုံစံ ၂ စီမံကိန်းစက်ဝန်းအချိန်ဇယားပါ အစည်းအဝေးတက်ရောက်သူများစာရင်းကို ဖြည့်သွင်းရန်

စည်းရုံးရေးမှူးအမည် - ဒုဗ္ဗိန္ဒြိယ၊ ဝင်း၊ ဇော်

ရက်စွဲ။ 15.2.16 / 16.2.16 စီမံကိန်းစက်ဝန်းအမှတ်ဖြစ်ပါ (✓)  စက်ဝန်း(၁)  စက်ဝန်း(၂)  စက်ဝန်း(၃)  စက်ဝန်း(၄)

ပြည်နယ်/ တိုင်းဒေသကြီး: ကရင် မြို့နယ်: ကြာဘင်းဆိပ်ကြီး ကျေးရွာအုပ်စု: ကျွန်းကလေး ကျေးရွာ: ဝင်းက

အစည်းအဝေးခေါင်းစဉ်: ပထမအကြိမ်အစည်းအဝေး

စဉ်	အမည်	ကျား (✓)	မ (✓)	အိမ်ထောင်စုကိုယ်စားလှယ် (✓) <sup>(၁)</sup>	လူမျိုး	လက်မှတ်
51	ဒေါ်မြင့်		✓	✓	ဗမာ	ဒေါ်မြင့်
52	ဒေါ်အေး	✓		✓	ဗမာ	ဒေါ်အေး
53	ဒေါ်စန္ဒာ		✓	✓	ရှမ်း	ဒေါ်စန္ဒာ
54	ဒေါ်ခင်		✓	✓	ဗမာ	ဒေါ်ခင်
55	ဒေါ်ခင်		✓	✓	ဗမာ	ဒေါ်ခင်
စုစုပေါင်း:		၁	၄	၅		

(၁) အိမ်ထောင်စုစီးဖြစ်ရန်မလိုပါ။ အမျိုးသား/အမျိုးသမီး အိမ်ထောင်စု တစ်စုကို ကိုယ်စားပြုသူမည်သူမဆို အမှတ်ဖြစ်ပါ။



လူထုဝဟိုပြုစီမံကိန်းစီမံကိန်းလက်စွဲ

အပိုင်း-၃

ပုံစံ - စ-၁၂ - အစည်းအဝေးတက်ရောက်သူများ (FORM PC 12)

လမ်းညွှန်၊ စီမံကိန်း အစည်းအဝေးအားလုံးတွင် အသုံးပြုရန်၊ လူထုစည်းရုံးရေးမှူးက ကျေးရွာသို့ ကွင်းဆင်းစဉ် စစ်ဆေး၍ ပုံစံ ၂ စီမံကိန်းစက်ဝန်းအချိန်ဇယားပါ အစည်းအဝေးတက်ရောက်သူများစာရင်းကို ဖြည့်သွင်းရန်

စည်းရုံးရေးမှူးအမည် - ဒေါ်ခင်မာမာ

ရက်စွဲ။ 15. 2. 16 / 15. 2. 16 စီမံကိန်းစက်ဝန်းအမှတ်ဖြစ်ပါ(✓)  စက်ဝန်း(၁)  စက်ဝန်း(၂)  စက်ဝန်း(၃)  စက်ဝန်း(၄)

ပြည်နယ်/ တိုင်းဒေသကြီး ကရင် မြို့နယ် ကြာအင်း အိမ်ကြီး ကျေးရွာအုပ်စု ကျွန်စာ အောက် ကျေးရွာ ဝေးက

အစည်းအဝေးခေါင်းစဉ်။ ပထမအကြိမ်အစည်းအဝေး

စဉ်	အမည်	ကျား (✓)	မ (✓)	အိမ်ထောင်စုကိုယ်စားလှယ်(✓) <sup>(၁)</sup>	လူမျိုး	လက်မှတ်
39	မောင်ညွန့်ကျော်	✓	✓	✓	ဗမာ	မောင်ညွန့်ကျော်
40	ဒေါ်ခင်မာမာ	✓		✓	ဗမာ	ဒေါ်ခင်မာမာ
41	မောင်စိန်	✓		✓	မ	မောင်စိန်
42	မောင်စိန်	✓		✓	မ	မောင်စိန်
43	ဒေါ်ခင်မာမာ	✓		✓	မ	ဒေါ်ခင်မာမာ
44	မောင်စိန်	✓		✓	မ	မောင်စိန်
45	မောင်စိန်		✓	✓	မ	မောင်စိန်
46	ဒေါ်ခင်မာမာ		✓	✓	မ	ဒေါ်ခင်မာမာ
47	ဒေါ်ခင်မာမာ		✓	✓	မ	ဒေါ်ခင်မာမာ
48	မောင်စိန်		✓	✓	မ	မောင်စိန်
49	မောင်စိန်		✓	✓	မ	မောင်စိန်
50	ဒေါ်ခင်မာမာ		✓	✓	မ	ဒေါ်ခင်မာမာ
	စုစုပေါင်း	5	5	၁၂		

(၁) အိမ်ထောင်စုစီးပွားဖြစ်ရန်မလိုပါ။ အမျိုးသား/အမျိုးသမီး အိမ်ထောင်စု တစ်စုကို ကိုယ်စားပြုသူမည်သူမဆို အမှတ်ဖြစ်ပါ။



လူထုဗဟိုပြုစီမံကိန်းစီမံကိန်းလက်ဖွဲ့

အပိုင်း-၃ ၊

ပုံစံ - ၈-၁၂ - အစည်းအဝေးတက်ရောက်သူများ (FORM PC 12)

လမ်းညွှန်၊ စီမံကိန်း အစည်းအဝေးအားလုံးတွင် အသုံးပြုရန်၊ လူထုစည်းရုံးရေးမှူးက ကျေးရွာသို့ တွင်းဆင်းစဉ် စစ်ဆေး၍ ပုံစံ ၂ စီမံကိန်းစက်ဝန်းအချိန်ဇယားပါ အစည်းအဝေးတက်ရောက်သူများစာရင်းကို ဖြည့်သွင်းရန်

စည်းရုံးရေးမှူးအမည် - ဒေါ်ခင်မိုးမင်းဇော်

ရက်စွဲ။ 15.2.16 / 16.2.16 စီမံကိန်းစက်ဝန်းအမှတ်ဖြစ်ပါ(✓)  စက်ဝန်း(၁)  စက်ဝန်း(၂)  စက်ဝန်း(၃)  စက်ဝန်း(၄)

ပြည်နယ်/ တိုင်းဒေသကြီး <u>ကရင်</u>	မြို့နယ် <u>ကြားခင်းခရိုင်</u>	ကျေးရွာအုပ်စု <u>ကွမ္မာကောင်</u>	ကျေးရွာ <u>စေးက</u>
---------------------------------------	-----------------------------------	-------------------------------------	------------------------

အစည်းအဝေးခေါင်းစဉ်။ ပထမဒုတိယအစည်းအဝေး

စဉ်	အမည်	ကျား (✓)	မ (✓)	အိမ်ထောင်စုကိုယ်စားလှယ်(✓) <sup>(၁)</sup>	လူမျိုး	လက်မှတ်
၂၆	ဒေါ်ကျော်အေး	✓		၁	ဗမာ	ကျော်အေး
၂၇	ဒေါ်ကျော်	✓		၁	ဗမာ	ကျော်
၂၈	ဒေါ်ဒေါ်ကျော်အုန်း	✓		၁	ဗမာ	အုန်း
၂၉	ဒေါ်အောင်ချစ်	✓		၁	ဗမာ	ချစ်
၃၀	ဒေါ်စံချစ်	✓		၁	ဗမာ	စံ
၃၁	လွင်မျိုးစွန်း	✓		၁	ဗမာ	လွင်မျိုးစွန်း
၃၂	လွင်မျိုးစွန်း	✓		"	"	
၃၃	ကျော်သူ	✓		"	"	
၃၄	အောင်စိုး	✓		၂	ဗမာ	
၃၅	ကျော်စိုး	✓		"	ဗမာ	ကျော်စိုး
၃၆	ဒေါ်အိမ်စုံ	✓		၂	ဗမာ	ဒေါ်အိမ်စုံ
၃၇	ဒေါ်စိုစို	✓		"	ဗမာ	
၃၈	ကျော်မင်းစိုး	✓		"	"	ကျော်မင်းစိုး
	စုစုပေါင်း		၁၃	၁၃		

(၁) အိမ်ထောင်ဦးစီးဖြစ်ရန်မလိုပါ။ အမျိုးသား/အမျိုးသမီး အိမ်ထောင်စု တစ်စုကို ကိုယ်စားပြုသူမည်သူမဆို အမှတ်ဖြစ်ပါ။

ပုံစံ - ၈-၁၂ - အစည်းအဝေးတက်ရောက်သူများ (FORM PC 12)

လမ်းညွှန်၊ စီမံကိန်း အစည်းအဝေးအားလုံးတွင် အသုံးပြုရန်၊ လူထုစည်းရုံးရေးမှူးက ကျေးရွာသို့ တွင်းဆင်းစဉ် စစ်ဆေး၍ ပုံစံ ၂ စီမံကိန်းစက်ဝန်းအချိန်ဇယားပါ အစည်းအဝေးတက်ရောက်သူများစာရင်းကို ဖြည့်သွင်းရန်

စည်းရုံးရေးမှူးအမည် - နန်းမိုးဦး၊ မိမိ၊ မင်းဇော်

ရက်စွဲ။ - 15.2.16 / 16.2.16 စီမံကိန်းစက်ဝန်းအမှတ်ဖြစ်ပါ(✓)  စက်ဝန်း(၁)  စက်ဝန်း(၂)  စက်ဝန်း(၃)  စက်ဝန်း(၄)

ပြည်နယ်/ တိုင်းဒေသကြီး: ကရင် မြို့နယ်: ကြာအင်းဆိပ်ခြံ ကျေးရွာအုပ်စု: မွန်ကလေး ကျေးရွာ: ဝင်းက

အစည်းအဝေးခေါင်းစဉ်: ပထမအကြိမ်အစည်းအဝေး

စဉ်	အမည်	ကျား (✓)	မ (✓)	အိမ်ထောင်စုကိုယ်စားလှယ်(✓) <sup>(၁)</sup>	လူမျိုး	လက်မှတ်
14	ဒေါ်တင်ဖြူ		✓	"	ဗမာ	ဒေါ်တင်ဖြူ
15	ဒေါ်ခင်စိန်	✓		"	ဗမာ	ဒေါ်ခင်စိန်
16	ဒေါ်အောင်ကျော်လတ်	ကျား		"		ဒေါ်အောင်ကျော်လတ်
17	မောင်အောင်					မောင်အောင်
18	မောင်အောင်	✓			ကရင်	မောင်အောင် (မောင်အောင်)
19	မောင်အောင်		✓	၁	ဗမာ	မောင်အောင်
20	မောင်အောင်		✓	၁	ဗမာ	မောင်အောင်
21	မောင်အောင်		✓	၁	ဗမာ	မောင်အောင်
22	မောင်အောင်		✓	၁	ဗမာ	မောင်အောင်
23	မောင်အောင်		✓	၁	ဗမာ	မောင်အောင်
24	မောင်အောင်		✓	၁	ဗမာ	မောင်အောင်
25	မောင်အောင်		✓	၁	ဗမာ	မောင်အောင်
	စုစုပေါင်း:	၃	၈	၁၁		

(၁) အိမ်ထောင်စုစီးဖြစ်ရန်မလိုပါ။ အမျိုးသား/အမျိုးသမီး အိမ်ထောင်စု တစ်စုကို ကိုယ်စားပြုသူမည်သူမဆို အမှတ်ဖြစ်ပါ။



ပုံစံ - ၈-၁၂ - အစည်းအဝေးတက်ရောက်သူများ (FORM PC 12)

လမ်းညွှန်၊ စီမံကိန်း အစည်းအဝေးအားလုံးတွင် အသုံးပြုရန်၊ လူထုစည်းရုံးရေးမှူးက ကျေးရွာသို့ ကွင်းဆင်းစဉ် စစ်ဆေး၍ ပုံစံ ၂ စီမံကိန်းစက်ဝန်းအချိန်ဇယားပါ အစည်းအဝေးတက်ရောက်သူများစာရင်းကို ဖြည့်သွင်းရန်

စည်းရုံးရေးမှူးအမည် - ဒန်းစို.ပိုင်.လေး

ရက်စွဲ။ 15.2.16 / 16.2.16      စီမံကိန်းစက်ဝန်းအမှတ်ဖြစ်ပါ(✓)     စက်ဝန်း(၁)     စက်ဝန်း(၂)     စက်ဝန်း(၃)     စက်ဝန်း(၄)

ပြည်နယ်/ တိုင်းဒေသကြီး: ကရင်      မြို့နယ်: ကြာအင်းစိန်ကြီး      ကျေးရွာအုပ်စု - ကုမ္ဘာဆောင်      ကျေးရွာ: ဝင်းက

အစည်းအဝေးခေါင်းစဉ်။ ပထမအကြိမ်အစည်းအဝေး

စဉ်	အမည်	ကျား (✓)	မ (✓)	အိမ်ထောင်စုကိုယ်စားလှယ်(✓) <sup>(၁)</sup>	လူမျိုး	လက်မှတ်
1	ဒေါ်ကျွင်သန်း		✓	✓	ဗမာ	<u>ဒေါ်ကျွင်သန်း</u> <u>ဒေါ်စိုစို</u> <u>ဒေါ်အေးအေး</u> <u>ဒေါ်အေးအေး</u> <u>ဒေါ်အေးအေး</u> <u>ဒေါ်အေးအေး</u> <u>ဒေါ်အေးအေး</u> <u>ဒေါ်အေးအေး</u> <u>ဒေါ်အေးအေး</u> <u>ဒေါ်အေးအေး</u> <u>ဒေါ်အေးအေး</u> <u>ဒေါ်အေးအေး</u>
2	ဒေါ်စိုစို		✓	✓	မ	
3	ဒေါ်အေးအေး		✓	✓	မ	
4	ဒေါ်အေးအေး		✓	✓	မ	
5	ဒေါ်အေးအေး		✓	✓	မ	
6	ဒေါ်အေးအေး		✓	✓	မ	
7	ဒေါ်အေးအေး		✓	✓	မ	
8	ဒေါ်အေးအေး		✓	✓	မ	
9	ဒေါ်အေးအေး		✓	✓	မ	
10	ဒေါ်အေးအေး		✓	✓	မ	
11	ဒေါ်အေးအေး		✓	✓	မ	
12	ဒေါ်အေးအေး		✓	✓	မ	
13	ဒေါ်အေးအေး		✓	✓	မ	
	စုစုပေါင်း		၁၃	၁၃		

(၁) အိမ်ထောင်စုစီးဖြစ်ရန်မလိုပါ။ အမျိုးသား/အမျိုးသမီး အိမ်ထောင်စု တစ်စုကို ကိုယ်စားပြုသူမည်သူဆို အမှတ်ဖြစ်ပါ။

အစဉ်:အဝေး: ဗြဟ္မာ တမ်း: များ

(က) -၁- အမျိုးသမီး ကဏ္ဍအစဉ်: အဝေး: ဗြဟ္မာတမ်း: နှင့် ခပ် အေး: ပါဝင်ရမည်. န  
ချက် များ

၁. အမျိုးသမီး ကဏ္ဍအစဉ်: အဝေး: ဗြဟ္မာ တမ်း:

ဘီ နိန်း: ပထမနှစ် အတွက် အစဉ်: အဝေး: ဗြဟ္မာ ဖျပ်ရန် ဖိတ်ကြား ရာတွင်  
အမျိုးသမီး များ အမျိုး သမီး နှစ် နှစ် အစဉ်: အဝေး: တက်ရောက် ရန် ကျေး: ဤ  
အုပ်ချုပ်ရေး: များ နှင့် ကျေး: ဤ တာဝန် ဤသူ များ: တံ သို့ ကိုယ် ဝိုင် ညွှား  
ကျက် ပြောကြား: ခဲ့ ပါသည်.

အစဉ်: အဝေး: တွင် အမျိုး သမီး များ ပြောကြား: လိုသော အချက်  
များ ကို ဖွတ်လပ်စွာ ပြော နိုင်ကြောင်း: ကို လည်း အဆိုပေး: ထား: ခဲ့ ပါ  
သည်. ကျေး: ဤ အုပ်ချုပ်ရေး တွင် နှစ်စဉ် ဗြဟ္မာ ဖျပ် ရန်: များ  
တွင် အမျိုး သမီး များ တင် ပြု ကောင်း: ဆိုသော လျှပ် ငန်း: တစ်ခု အနည်း  
ခန့်: ပါဝင်ရ မည် ပြစ်ကြောင်း: ကို ပြောကြား: ခဲ့ ပါ သည်.

လျှပ် ငန်း: ဤ အကောင် အထည် ဖော်ဆောင် ဂွက်ရာ တွင် လည်း  
တူညီသော လျှပ် ငန်း: အတွက် တူညီ သော လျှပ် ငန်း: ခန့် ဤ မည် ကို  
လည်း ပြောကြား: ခဲ့ ပါသည်. အမျိုး သမီး များ: ဇီဝ နိမိတ်: ဤ များ  
ခွဲ: အောင် ရည် များ: တို့: တက် လာစေရန် အတွက် ကော် မတီဝင်  
များ: ထို တွင် အမျိုး သမီး ၅၀% ပါဝင် ရမည် နှင့် ဆယ် ကော် မတီ  
တို့: တွင် လည်း အနည်း: ခန့်: အမျိုး သမီး တစ် ဦး ပါဝင် ရမည်.  
ဖြစ်သည်, ကော် မတီဝင် အမျိုး သမီး များ: တင် ပြု သော  
အေး: တွဲ: ချက် ၊ ခန့်: ဖြတ်ချက် များ: ကို လည်း အရေး: ပေး: ရ မည်

ဒုတိယ အကြိမ် အစဉ်: အဝေး: များ: တွင် အမျိုး သမီး:  
များ: ဇီဝ နိမိတ် ချက် အခက် အခဲ များ: ကို ဖွတ်လပ်စွာ အေး: တွဲ:  
နှိုင်း ရန် အမျိုး သမီး: သီး: သီး: အုပ်ချုပ် များ: ဖွဲ့: ဤ ဖော်ထုတ်ခြင်း:  
ကို လည်း ဗြဟ္မာ ဖျပ် ခဲ့ ပါသည်.



ကျေးရွာမိတ်ဆက်အစည်းအဝေးတွင် အမျိုးသမီးလူ့အတွက် စောင့်ကြည့်စစ်ဆေးရမည့်အချက်များ

ကျေးရွာ/ကျေးရွာအုပ်စုအမည်-

စဉ်	အကြောင်းအရာ	တွေ့ရှိချက်		မှတ်ချက်
		✓	X	
၁။	အစည်းအဝေးတက်ရောက်လူသူများအား ကျား၊မ ရေးရာအခြေခံသဘောတရားများကို ရှင်းလင်းဆွေးနွေးခဲ့ပါသလား။	✓		
၂။	စီမံကိန်းပါဝင်သော ကျား၊မရေးရာ အကောင်အထည်ဖော်ရေး လိုအပ်ချက်(၅)ချက်ကို ရှင်းလင်းပြခဲ့ပါသလား။	✓		
၃။	အစည်းအဝေးခေါ်ယူရာတွင် အမျိုးသား/သမီးများ အချိုးညီစွာတက်ရောက်နိုင်ရေး အတွက်အသိပေးတိုက်တွန်း စည်းရုံးခဲ့တာမျိုးရှိခဲ့ပါသလား။	✓		
၄။	အမျိုးသမီးများ၏ စကားသံများ၊ပြောဆိုနိုင်ခွင့်များ ပိုမိုထွက်ပေါ်လာအောင် ဖန်တီးပေးခဲ့ ပါသလား။	✓		
၅။	ဆပ်ကော်မတီဖွဲ့ များ ဖွဲ့စည်းရာတွင်အမျိုးသမီးများနှင့် ပါဝင်ဖွဲ့စည်းရေး၊ပူးပေါင်းပါဝင်ရေး ဦးဆောင်နိုင်ရေးအတွက် တွန်းအားပေးကူညီဆောက်ရွက်ခဲ့ပါသလား။	✓		
၆။	အစည်းအဝေးကို အမျိုးသား/သမီးများ အလွယ်တကူပါဝင်တက်ရောက်နိုင်သော အချိန်နှင့် နေရာများကိုရွေးချယ်ခြင်း၊ထည့်သွင်းစဉ်းစားဆောက်ရွက်ခြင်းများ တို့ကို လုပ်ဆောင်ခဲ့ပါသလား	✓		
၇။	လူနည်းစု/ဆင်းရဲ/နွမ်းပါး/ထိခိုက်လွယ်သောအုပ်စုများကို အစည်းအဝေးမစတင်မီ အချိန်များ က ရှာဖွေဖော်ထုတ်ခဲ့တာမျိုးများ ရှိပါသလား။	✓		
၈။	လူနည်းစု/ဆင်းရဲ/နွမ်းပါး/ထိခိုက်လွယ်သော အမျိုးသား/သမီးများထဲမှ အချို့ကို အစည်းအဝေး တက်ရောက်နိုင်အောင် ဖိတ်ကြား ဆောင်ရွက်မှုမျိုး ရှိခဲ့ပါသလား။	✓		
၉။	လူနည်းစု/ဆင်းရဲ/နွမ်းပါး/ထိခိုက်လွယ်သောအမျိုးသား/အမျိုးသမီး များနှင့် ကြုံတွေ့နေရ သောအခက်အခဲများကို သင်ဆွေးနွေး မေးမြန်းခဲ့တာမျိုး ရှိပါသလား။	✓		
၁၀။	အမျိုးသမီးများ ပြောဆိုတင်ပြနိုင်အောင် အချိန်ပေးရန်၊ကြိုတင်စီစဉ်ဆောင်ရွက်မှု မျိုးများဆောင်ရွက်ခဲ့တာများ ရှိပါသလား။	✓		
၁၁။	စီမံကိန်းလုပ်ငန်းခွဲများရှာဖွေဖော်ထုတ်ရာတွင် အမျိုးသား/သမီးများသီးခြားဆွေးနွေး ဖော်ထုတ်ဆောင်ရွက်ခဲ့တာမျိုး ရှိပါသလား။	✓		
၁၂။	ကျေးရွာစီမံကိန်း အထောက်အကူပြုကော်မတီဖွဲ့စည်းရာတွင်	✓		

	အမျိုးသမီး၊ အမျိုးသား အမျိုးညီမျှစွာ (၅၀:၅၀) ဖွဲ့စည်းနိုင်ခဲ့ပါသလား။ မဖွဲ့စည်းနိုင်ခဲ့ပါက မှတ်ချက်တွင် ရှင်းလင်းပါ။	✓		
၁၃။	ဆက်ကော်မတီများတွင် အနည်းဆုံး အမျိုးသမီးအဖွဲ့ဝင် တစ်ဦးနှုန်းဖြင့် ပါဝင်ဖွဲ့စည်းနိုင်ခဲ့ပါသလား။ မဖွဲ့စည်းနိုင်ခဲ့ပါက မှတ်ချက်တွင် ရှင်းလင်းပါ။	✓		
၁၄။	ကျေးရွာ/ကျေးရွာအုပ်စု ဖွံ့ဖြိုးရေးစီမံချက် များတွင် အမျိုးသမီးများ ရွေးချယ်ဆုံးသည့် လုပ်ငန်းစီမံချက် အနည်းဆုံးတစ်ခုပါဝင်နိုင်ရေးအတွက် စည်းရုံးဆွေးနွေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ပါသလား။	✓		
၁၅။	တက်ရောက်လာသူများအား အမျိုးသမီးများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် အမျိုးသမီးရွေးချယ်လိုက်သောဦးစားပေးရွေးချယ်မှုများကိုထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပါသလား။	✓		
၁၆။	ရွေးချယ်လိုက်သော စီမံကိန်းလုပ်ငန်းခွဲများသည် ဒေသတွင်းမှာရှိသော လူနည်းစု/ဆင်းရဲ/ နွမ်းပါး/ထိခိုက်လွယ် အုပ်စုများအပေါ် မည်သို့အကျိုးပြုနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခြင်း၊မှတ်တမ်းတင်ခြင်းများတို့ကို ဆောင်ရွက်ခဲ့ပါသလား။	✓		
၁၇။	ကျေးရွာအုပ်စုအဆင့် အစည်းအဝေးပြုလုပ်ရာတွင် အုပ်စု စီ/ထောက် ကော်မတီဝင်များကို ကျား၊မရေးရာလိုအပ်ချက်များ အကြောင်းကိုရှင်းလင်းပြောကြားခဲ့ပါသလား။	✓		
၁၈။	ကျေးရွာအုပ်စုအဆင့် အစည်းအဝေးပြုလုပ်ရာတွင် အုပ်စု စီ/ထောက် ကော်မတီဝင်များ အားလုံး တက်ရောက်နိုင်မှု ရှိ/မရှိ စစ်ဆေးခဲ့ပါသလား။ မတက်ရောက်နိုင်ခဲ့ပါက မှတ်ချက်တွင် ရှင်းလင်းပါ။	✓		

ဇယားတိုက်ခြင်း

ပထမကလိမ်ကစား: ခရီး: မှတ်တမ်း:

ဒီဂရီဒီဂရီဒီဂရီဒီဂရီဒီဂရီ: မှတ်တမ်း:

- ကျေးရွာကစည်း -
- ခုတ်ခုတ်ကစည်း -
- မြို့နယ်ကစည်း -
- ပြည်နယ်ကစည်း -

၀၆:၈  
 ကွမ်ကစောင့်  
 ကြာစာစိတ်ကြီး  
 ကရင် ဗြည့်နယ်

ကစည်း: ခရီး: ကျွမ်းပသည့်နေ့ခွဲ - ( 15.2.16 ) မှ ( 16.2.16 )

ကစည်း: ခရီး: တက်ကျော်သူများ - ကျား ( 24 ) ဦး + မ ( 31 ) ဦး = ( 55 ) ဦး

- \* ဆွေးနွေးသည့် ကဏ္ဍ: ကဏ္ဍ " (၁) ဇယားတိုက်ခြင်း: ခရီး: မှတ်တမ်းနှင့် ချက်များ ကိုရှင်းလင်းပြောကြားခြင်း။
- " (၂) ကျေးရွာအုပ်စု: ချက်ပြုစုခြင်း၊ ကျေးရွာအုပ်စု၊ ပိုင်ဆိုင်မှု၊ ကျေးရွာ၏ ချစ်သောကြွယ်ဝမှုနှင့် သတ်မှတ်ခြင်းနှင့် ပတ်သက်၍၊ စာသိပ္ပံပြ၊ စင်းပုံစံများကို ချက်ပြုစုခြင်း။
- " (၃) ကျေးရွာ၏ ချစ်သော: များနှင့် များသော: များ၏ မျှော်မှန်းချက်နှင့် ဦးစားပေးဆောင်ရွက်ခြင်းများကို ချက်ပြုစုခြင်း။
- " (၄) ကျေးရွာ အုပ်စု ဦးစားပေးဆောင်ရွက်ခြင်းများကို ဖော်ထုတ်ပြီး ပြသနာသစ်ပင်များ ဆွဲခြင်း။
- " (၅) ဆေးစစ်ပြုစုခြင်း: ကျေးရွာ၏
- " (၆) ကျား - မ ကျေးရွာအုပ်စု: က ဣ
- " (၇) ကျေးရွာအုပ်စုနှင့် များနှင့် များသော: များ၏ မျှော်မှန်းချက်နှင့် ခရီး: မှတ်တမ်းနှင့် ချက်များ ကိုရှင်းလင်းပြောကြားခြင်း။

- \* ဆုံးဖြတ်ချက်များ: " (၁) ဇယားတိုက်ခြင်း: ခရီး: မှတ်တမ်းနှင့် ချက်များ ကိုရှင်းလင်းပြောကြားခြင်း။
- " (၂) ကျေးရွာအုပ်စု: ချက်ပြုစုခြင်း၊ ကျေးရွာအုပ်စု၊ ပိုင်ဆိုင်မှု၊ ကျေးရွာ၏ ချစ်သောကြွယ်ဝမှုနှင့် သတ်မှတ်ခြင်းနှင့် ပတ်သက်၍၊ စာသိပ္ပံပြ၊ စင်းပုံစံများကို ချက်ပြုစုခြင်း။
- " (၃) ကျေးရွာ၏ ချစ်သော: များနှင့် များသော: များ၏ မျှော်မှန်းချက်နှင့် ဦးစားပေးဆောင်ရွက်ခြင်းများကို ချက်ပြုစုခြင်း။
- " (၄) ကျေးရွာ အုပ်စု ဦးစားပေးဆောင်ရွက်ခြင်းများကို ဖော်ထုတ်ပြီး ပြသနာသစ်ပင်များ ဆွဲခြင်း။

- " (၅) ဈေးရွာစေတနာတုံ့ထုတ်ဈေးချယ်ရာ
  - ကျွဲရင်မင်းရင် ကဏ္ဍ - ၂၀
  - မစန်းစန်းဦး ကဏ္ဍ - ၃၃

- " ဈေးရွာစီမံကိန်း အထောက်အကူပြု နောင်ဖက်ခေါင်းဆောင် (၂) ဦး
  - ဦးဘောင်မိုး ကဏ္ဍ - ၃၆
  - မနေ့ခြင်ဦး ကဏ္ဍ - ၂၈

- " ဈေးရွာစုစုစု ကိုယ်စားလှယ် ၁ ဦးကို
  - ဒေါ်မေဝင်းအေး ကဏ္ဍ - ၃၅

- " ယင်းယူရေး ဆက်လက်ဖက် ဈေးချယ်ရာ
  - မသိသိရင် ကဏ္ဍ - ၃၄
  - ဦးညွန့်ဘောင် ကဏ္ဍ - ၃၄

- " ဆာဇီဗြဟ္မာ၊ ဦးဗြဟ္မာ၊ ဦးအောင်ချစ်၊ ဦးစန်းညွန့်
  - ဦးဘောင်ချစ် ကဏ္ဍ - ၅၇
  - ဒေါ်စန်းညွန့် ကဏ္ဍ - ၅၅

- " ကုတ်ညွန့်၊ လှည့်ပတ်ရေး ဦးမြင့်၊ ဦးစန်းညွန့်၊ ဦးကျော်
  - ဦးကျော်စန်း ကဏ္ဍ - ၅၆
  - ဦးကျော်စန်း ကဏ္ဍ - ၅၅

- " ကြွယ်မြေဖြေစွမ်းရေး ကိုယ်စားလှယ်
  - ဦးအုံးသန်း ကဏ္ဍ - ၆၀
  - ဒေါ်စိုးယယ် ကဏ္ဍ (၄၉) မှားကိုဈေးရွာဖွဲ့စည်း

( ၂၀၁၃-၂၀၁၄ ) ခုနှစ် အထောက်အကူပြု နောင်ဖက်ခေါင်းဆောင် (၂) ဦး

ကဏ္ဍအလိုက် ဦးစားပေး ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ

မူရင်းအား ကျေးရွာဖွံ့ဖြိုးရေး အထောက်အကူပြုကော်မတီတွင် ထားရှိရပါမည်။ အခြားဌာနများနှင့် ညှိနှိုင်းရန်အတွက် မတ္တူအား

အဆင့်	လုပ်ငန်း	အဆိုပြုသူ	လ/နှစ်	လုပ်ဆောင်မည့်သူ	ပြင်ပမှထောက်ပံ့ပေးသူ
အခြေခံအထောက်အညှိ	၁ ကျောင်းခြံစည်းရိုး	<input checked="" type="checkbox"/> ကျား <input checked="" type="checkbox"/> မ	...../၂၀၁၆	၅၇ လူထု ဦးစီးဌာန၊ ကော်မတီ	လူထုဗဟိုပြု ဦးစီးဌာန
	၂ ရေစင် / ဖိုက်လုံး	<input type="checkbox"/> ကျား <input type="checkbox"/> မ	...../၂၀၁၆	၂	၂
	၃	<input type="checkbox"/> ကျား <input type="checkbox"/> မ	...../.....		
	၄	<input type="checkbox"/> ကျား <input type="checkbox"/> မ	...../.....		
	၅	<input type="checkbox"/> ကျား <input type="checkbox"/> မ	...../.....		
အသက်မွေးဝမ်းကျောင်းစိုက်ပျိုးရေး	၁	<input type="checkbox"/> ကျား <input type="checkbox"/> မ	...../.....		
	၂	<input type="checkbox"/> ကျား <input type="checkbox"/> မ	...../.....		
	၃	<input type="checkbox"/> ကျား <input type="checkbox"/> မ	...../.....		
	၄	<input type="checkbox"/> ကျား <input type="checkbox"/> မ	...../.....		
	၅	<input type="checkbox"/> ကျား <input type="checkbox"/> မ	...../.....		
ကျန်းမာရေးနှင့်အဟာရ	၁ ကျေးလက်ဆေးပေးခန်း	<input checked="" type="checkbox"/> ကျား <input checked="" type="checkbox"/> မ	...../၂၀၁၆	၂	ကျန်းမာရေးဝန်ကြီးဌာန
	၂	<input type="checkbox"/> ကျား <input type="checkbox"/> မ	...../.....		
	၃	<input type="checkbox"/> ကျား <input type="checkbox"/> မ	...../.....		
	၄	<input type="checkbox"/> ကျား <input type="checkbox"/> မ	...../.....		
	၅	<input type="checkbox"/> ကျား <input type="checkbox"/> မ	...../.....		
ပညာရေး	၁ ပညာရေးအလယ်တန်းကျောင်း	<input checked="" type="checkbox"/> ကျား <input checked="" type="checkbox"/> မ	...../၂၀၁၆	၂	ပညာရေးဝန်ကြီးဌာန
	၂	<input type="checkbox"/> ကျား <input type="checkbox"/> မ	...../.....		
	၃	<input type="checkbox"/> ကျား <input type="checkbox"/> မ	...../.....		
	၄	<input type="checkbox"/> ကျား <input type="checkbox"/> မ	...../.....		
	၅	<input type="checkbox"/> ကျား <input type="checkbox"/> မ	...../.....		
အခြား	၁	<input type="checkbox"/> ကျား <input type="checkbox"/> မ	...../.....		
	၂	<input type="checkbox"/> ကျား <input type="checkbox"/> မ	...../.....		
	၃	<input type="checkbox"/> ကျား <input type="checkbox"/> မ	...../.....		
	၄	<input type="checkbox"/> ကျား <input type="checkbox"/> မ	...../.....		
	၅	<input type="checkbox"/> ကျား <input type="checkbox"/> မ	...../.....		



၁၉။ VDP အရည်အသွေးထိန်းချုပ်မှု

ထိန်းချုပ်သူ -

ရက်စွဲ -

ရွာ -

VDP ရက်စွဲ -

မြို့နယ် -

ကျေးရွာအုပ်စု -

(၁) VDP စာရွက်စာတမ်းပြီးဆုံးမှုကိုစစ်ဆေးပါ။ (CM အရ)

- မျက်နှာစုံ (အဖုံး)
- မာတိကာ
- ကျေးရွာအခြေခံ Data
- PSA အကျဉ်းချုပ်နှင့် PRA လုပ်ငန်းစဉ်
- အမျိုးသား/အမျိုးသမီးအဖွဲ့များ၏ အခက်ခဲများ
- ကျေးရွာမျှော်မှန်ချက် (ဆွေးနွေးချက်ရလဒ်)
- အမျိုးသား/အမျိုးသမီးအဖွဲ့များသဘောတူထားသည့်နောင်လေးနှစ်အတွက်
- ဦးစားပေးလုပ်ငန်းများစာရင်း (အခြေခံအဆောက်အဦး၊ အသက်မွေးမှု၊ ပညာရေး၊ လူမှုရေးထိန်းသိမ်းမှု.....)

နောက်ဆက်တွဲများ -

- လူမှုရေးအကဲဖြတ်မှုစာရွက်စာတမ်း တတ်ပုံနှင့် PRA လုပ်ငန်းစဉ် (ဖြစ်နိုင်လျှင်)
- မြေပုံများပါရမည်၊ စည်းစိမ်ပိုင်ဆိုင်မှုအဆင့်၊ Venn ပုံ.....
- ကျေးရွာစီမံကိန်းရေးဆွဲရေး မိတ္တူ
- ကျေးရွာ၏အချက်အလက် (PC-1 ပုံစံ)
- ကျေးရွာမျှော်မှန်ချက်

(၂) လူမှုရေးအကဲဖြတ်မှု အရေသွေးနှင့် VDP စစ်ဆေးပါ။

- VDP တွင် ပါဝင်သောဦးရေ (အမျိုးသား/အမျိုးသမီး)
- လူမှုရေးအကဲဖြတ်မှု အရေသွေးနှင့် VDP အတွက်ရက်ပေါင်း
- PRA ပစ္စည်းများအသုံးပြုသည့်အရေတွက်
- ပါဝင်သောဦးရေနှင့် လုပ်ငန်းများ မှတ်တမ်းတင်ခြင်း (အစည်းပေးမှတ်တမ်း၊ အဖွဲ့တတ်ပုံ၊ တိုင်းရင်းသားအနည်းစုနှင့် ထိခိုက်လွယ်သောအဖွဲ့များ)
  - အလွန်ကောင်း
  - ကောင်း
  - ညံ့
- လုပ်ငန်းများ မှတ်တမ်းတင်ခြင်းနှင့် အမျိုးသမီးအဖွဲ့စည်း၏ရလဒ်အား ခွဲခြားပေးထားလား။
  - ရှိ
  - မရှိ
- စီမံကိန်းအရေအတွက် (အမျိုးသား/အမျိုးသမီးရွေးချယ်မှုအရေတွက်)
- PRA နှင့်သက်ဆိုင်သော အခြားစီမံကိန်းအရေတွက် (အမျိုးသား/အမျိုးသမီးရွေးချယ်မှုအရေတွက်)